

Psa

Chapter 22

Burmese Interlinear

Reference: Burmese Judson Bible (1835)

ၤလံး	:ၤဂုၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	-ၤ	ၤဂုၤ	1
-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	
H0410	H1732	H4210	H7837	H0365		H5329	
ၤဂုၤ							
-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	
H3444		H7350			H4100	H0410	
					:ၤဂုၤ	ၤဂုၤ	
					-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	
					H7581	H1697	

အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တတ်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း။

ၤဂုၤ	-ၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	2
-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	ၤဂုၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	ၤဂုၤ	-ၤ-ၤ-ၤ-ၤ-ၤ	
H1747	H3808	H3915		H3808	H3119	H7121	H0430	
							:ၤ	
							-ၤ-ၤ-ၤ-ၤ-ၤ	

အကျွန်ုပ်ဘုရား၊ နှင့်အခါအကျွန်ုပ်အော်ဟစ် သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။

:ၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	3
-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	ၤဂုၤ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	
H3478	H8416		H3427	H6918		

ကိုယ်တော်မူကား၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ၏။

ၤဂုၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	4
ယုံကပြာသာကကြံ	-ၤ-ၤ-ၤ-ၤ-ၤ	ယုံကပြာသာကကြံ	-ၤ-ၤ-ၤ-ၤ-ၤ	
H0982	H0001	H0982		
		:ၤ		
		-ၤ-ၤ-ၤ-ၤ-ၤ		
		H6403		

အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစား ကပြီ၏။ ကိုးစားကပြည်တွင်၊ ကိုယ်တော်သည် ကယ် တင်တော်မူ၏။

-ၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	ၤဂုၤ	5
-ၤ-ၤ-ၤ-ၤ-ၤ	ယုံကပြာသာကကြံ	-ၤ-ၤ-ၤ-ၤ-ၤ	-ၤ-ၤ-ၤ-ၤ-ၤ	အော်ဟစ်ကြံ	-ၤ-ၤ-ၤ-ၤ-ၤ	
H3808	H0982		H4422	H2199	H0413	
					:ၤ	
					ၤဂုၤ	
					ၤဂုၤ	
					H0954	

သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ် တင်ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက် ကြောက်ခြင်းနှင့် ကင်းလွတ်ကပြီ၏။

:ဝဗ္ဗ	ἰῶβ	ဝါဒ	ἰῶβ	ဗျာ	ἰῶβ	ἰῶβ	ἰῶβ	6
-လူမျိုး	-နှင့်-ရှုတသာချသော	-လူသား	-လူသား-များ-၏-ကဲ့ရဲ့ခြင်း	-လူသား	-နှင့်-မ-	-ပိုးကောင်	-နှင့်-ငါ	
	H0959	H0120	H2781	H0376	H3808		H0595	

အကျွန်ုပ်မူကား၊ လူမဟုတ်၊ ပိုးကောင်မျှသာ ဖြစ်ပါ၏။ လူများ ကဲ့ရဲ့စရာ၊ လူစုအရှက်ခွဲစရာဘို့ ဖြစ်ပါ၏။

ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	7
-နှုတ်သင်္ခမ်း-ဖဋ္ဌ	နှုတ်သင်္ခမ်း-ဖဋ္ဌ-ဖွင့်၏	-ငါ-သို့	လှောင်ကန်၏	-ငါ-ကို-မငြိသူ-များ	အလုံးစုံ-	
H8193	H6362		H3932	H7200	H3605	
				: ἰῶβ	ἰῶβ	
				-အခေါင်း-ကို	ခါယ်ခါယသ၏	
					H5128	

အကျွန်ုပ်ကိုမငြိသမျှသောသူတို့သည် ပြန်လည် ပြခြင်း၊ နှုတ်ခမ်းဖခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပြီ၏။

ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	8
-သူ-ကို-လွတ်သမကြကသမဏသ	ယဟေဓဝါ	-ယဟေဓဝါ-သို့	အပသာန့်လော	
H6403	H3068	H0413	H1556	
: ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	
-သူ-၌	နှုတ်သင်္ခမ်း၏	အဘယ်ကြောင့်ဆိုသော်-	-သူ-ကို-ကယသတငသမဏသ	
			H5337	

သူသည် ထာဝရဘုရားကို ကိုးစားပြီးသူ့ကို နှုတ်တော်မူပါလစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလစေဟု ဆိုကပြီ၏။

ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	9
-အပေါ်-၌	-ငါ-ကို-ယုံကြာသစေသူ	-ဝမ်း-မှ	-ငါ-ကို-ထုတသယူသူ	ကိုယ်တော်	အဘယ်ကြောင့်ဆိုသော်-	
	H0982	H0990	H1518			
				: ἰῶβ	ἰῶβ	
				-ငါ-၏-အမိ	-အမိ-၏-ရငသန့်-များ	
				H0517		

သို့သော်လည်းကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။

ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	ἰῶβ	10
-ငါ-၏-ဘုရား	-ငါ-၏-အမိ	-ဝမ်း-မှ	-ဝမ်း-မှ	ချလိုကသချ၏	-ကိုယ်တော်-အပေါ်-၌	
H0410	H0517	H0990	H7358	H7993		
				: ἰῶβ	ἰῶβ	
				ကိုယ်တော်-ဖဋ္ဌတော်မူ၏		

အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော် သို့ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင်ဖြစ်တော်မူပါပြီ။

כִּי	קָרָא	כִּי	וְהָיָה	אֲלֵךְ	11
အဘယ်ကကြောင့်ဆိုသော်-	-နိုးကပ်၏	-ဆင်းရဲခြင်း	အဘယ်ကကြောင့်ဆိုသော်-	-အဝေး-မှ	
	H7138			H7368	H0408

עָרָא	מִן
-ကူညီသူ	မရှိ
H5826	H0369

အကျွန်ုပ်နှင့်ဝေးဝေးနုတော်မမူပါနှင့်။ဘေးအန္တရာယ် ရောက်လုနီးပါပီ။မစသောသူမရှိပါ။

וְהָיָה	וְהָיָה	וְהָיָה	וְהָיָה	וְהָיָה	12
-ငါ-ကို-ဝန်းရံကခြာ	-ဘာရှုနုသ	-ဘာရှုနုသ-၏-အားကကြီးသူ-များ	-များစွာ	-နွား-များ	ဝန်းရံကခြာ
H3803	H1316	H0047		H6499	H5437

နွားလားဥသဘာတို့သည် အကျွန်ုပ်ကိုဝိုင်း၍၊ အားကကြီးသော ဗာရှုနုသဘာတို့သည် ဝန်းရံလျက် နုကပြါ၏။

וְהָיָה	וְהָיָה	וְהָיָה	וְהָيָה	וְהָיָה	13
-နှင့်-အော်ဖွဲ့သော	ဖရိုခွဲသော	-ခဠြသေ	-သူတို့-၏-ပါးစပ်-ကို	-ငါ-အပေါ်-၌	ဖွင့်သော၏
H7580	H2963		H6310		H6475

ကိုက်ဖြတ်၍ ဟောက်တတ်သော ခဠြသေကဲ့သို့ အကျွန်ုပ်ကို ပစ်ဟကပြါ၏။

וְהָיָה	וְהָיָה	וְהָיָה	וְהָיָה	וְהָيָה	14
ဖဖြာ၏	-ငါ-၏-အရိုး-များ	အလုံးစုံ-	-နှင့်-ခွဲထွက်သော၏	သွန်းလောင်းခြင်းခံ၏	-ရေ-ကဲ့သို့
H1961	H6106	H3605	H6504	H8210	H4325

וְהָيָה	וְהָיָה	וְהָיָה	וְהָيָה
-ငါ-၏-အအတွင်း-များ	-အထဲ-၌	အရည်သော၏	-ဖူး-ကဲ့သို့
H4578	H8432	H4549	H1749

အကျွန်ုပ်သည် ရေကဲ့သို့သွန်းခြင်းကို ခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြတ်ကပြါ၏။ အကျွန်ုပ်လုံး သည် ဘယောင်းကဲ့သို့ဖြတ်၍၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏။

וְהָיָה	וְהָיָה	וְהָيָה	וְהָيָה	15
-ငါ-၏-မေးခံတွင်း-များ	ကပသ၏	-နှင့်-ငါ-၏-လျှာ	-ငါ-၏-ခွနုသအား	-အိုး-ကဲ့သို့
	H1692	H3956		H2789

וְהָيָה	וְהָيָה	וְהָيָה
-ငါ-ကို-ချထားမဏသ	-သခြင်း	-နှင့်-ဖုနုသ-၏
H8239	H4194	H6083

အကျွန်ုပ်ခွန်အားသည် အိုးခြင်းကဲ့သို့ ခန်း ခြောက်၍၊ လျာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။အကျွန်ုပ် ကို သမေဖြတ်တိုင်အောင် ချတော်မူပါပီ။

וְהָيָה	וְהָيָה	וְהָيָה	16
-အဆိုးကျိုးသူ-များ	-ဆိုးယုတ်သသူ-များ-၏	-ခွေး-များ-ကဲ့သို့	ဝန်းရံကခြာ
	H5712	H3611	H5437

וְהָيָה	וְהָيָה	וְהָيָה	16
-နှင့်-ငါ-၏-ခခြ-များ	-ငါ-၏-လကသ-များ	-ခဠြသေ-ကဲ့သို့	-ငါ-ကို-ဝန်းရံကခြာ
H7272	H3027		

ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသော လူဆိုးတို့သည် ဝန်းရံလျက်နု၍၊ အကျွန်ုပ်၏ ခခြလက် တို့ကို ထိုးဖောက်ကပြါပီ။

: כּוּ	אָרָא	אָפּוּ	אָפּוּ	אָפּוּ	אָפּוּ	17
-ci-ကို	မပြုသော-	ကပြုရုံ၏	-သူတို့	-ci-၏-အရိုး-များ-ကို	အလုံးစုံ-ရေတွက်သောမဏဿ	
	H7200	H5027	H1992	H6106	H3605	

ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင် ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့်မငြိ၍ အားရလျက် နကေပြီ၏။

אָפּוּ	אָפּוּ	אָפּוּ	אָפּוּ	אָפּוּ	אָפּוּ	18
မဲချမဏဿ	-ci-၏-အဝတဿ	-နှင့်-အပေါ်-၌	-သူတို့-သို့	-ci-၏-အဝတဿ-များ-ကို	ခွဲဝေကြော်	
H5307	H3830		H1992			
					: אָפּוּ	
					-စာရင်း-ကို	
					H1486	

အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အကျွန်ုပ်အင်္ကျီကို စာရင်းတံချကပြီ၏။

אָפּוּ	אָפּוּ	אָפּוּ	אָפּוּ	אָפּוּ	אָפּוּ	19
-ci-၏-အကူအထိ-သို့	-ci-၏-ခွန်အား	-အဝေး-မှ	မ-	ယဟေဝေါ	-နှင့်-ကိုယ်တော်	
H5833	H0360	H7368	H0408	H3068		
					: אָפּוּ	
					အလျင်လျင်မူပါ	

အိုထာဝရဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစေငြိုးငြါ အလျင်အမြန် ကြွလာတော်မူပါ။

אָפּוּ	אָפּוּ	אָפּוּ	אָפּוּ	אָפּוּ	20
-ခွေး	-ခွေး-၏-လကဿ-မှ	-ci-၏-စိတဿဝိညာဉဿ-ကို	-ထား-မှ	ကယဿတဿတော်မူပါ	
H3611	H3027	H5315	H2719	H5337	
					: אָפּוּ
					-ci-၏-တစ်ခုတည်းသူ
					H3173

အကျွန်ုပ်အသက်ကို ထားဘေးမှင်း၊ အကျွန်ုပ် အချစ်ဆုံးကို ခွေးလက်မှင်း ကယ်လွတ်တော်မူပါ။

אָפּוּ	אָפּוּ	אָפּוּ	אָפּוּ	21
-နှင့်-ကျ-များ-၏-ချို-မှ	-ခပြုသော	-ခပြုသော-၏-ပါးစပဿ-မှ	-ci-ကို-ကယဿတဿတော်မူပါ	
		H6310	H3467	
			: אָפּוּ	
			-ci-ကို-အဖတ်တော်မူ၏	
			-ကျွန်ုပ်-များ	
			H7214	

ခပြုသောခံတွင်းမှ အကျွန်ုပ်ကိုကယ်တင်၍၊ ကြီးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော် မူပါ။

אָפּוּ	אָפּוּ	אָפּוּ	אָפּوּ	22
-ပရိသတဿ	-အထဲ-၌	-ci-၏-ညီ-များ-သို့	-ကိုယ်တော်-၏-အမဏဿ-ကို	-ci-ပပြုပပြုဏဿ
H6951	H8432	H0251	H8034	
				: אָפּוּ
				-ကိုယ်တော်-ကို-ချီးမွမ်းမဏဿ

အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကပြပပြုပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည်။

ဗျူ -ယာကုပဿ-၏-အမွေ-၏ H2233	-လှ အလုံးစုံ- H3605	ကလံက -သူ-ကို-ချီးမွမ်းကကြာ	ကရံ ယဟေဓဝါ-၏ H3068	အာ -ကကြာဿရံသူ-များ H3373
--	---	-------------------------------	--	--

လက္ခဏာ -အစုစရာအလဿ H3478	ဗျူ -အမွေ-၏ H2233	-လှ အလုံးစုံ- H3605	အလုံးစုံ -သူ-မှ	ကရံ -နှင့်-ကကြာဿရံကကြာ	ကရံ -သူ-ကို-ရိုသကေကြာ H3513	ပဿ -ယာကုပဿ H3290
---	---	---	--------------------	---------------------------	---	--

ထာဝရဘုရားကို ကကြာရံသဓ အချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြသော။ ယာကုပအမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဘန်ပပြုပြင်လေ။ ဣသရလေ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကကြာရံကကြာ။

-အ -နှင့်-မ- H3808	အ -ဆင်းရဲသား H6041	အ -ညှဉ်းဆဲခြင်း-ကို H6039	အ ရံ H8262	အ -နှင့်-မ H3808	အ ရံ H0959	အ မ- H3808	အ အဘယ်ကကြာဆိုင်သင်-
--	--	---	----------------------------------	--	----------------------------------	----------------------------------	------------------------

အ ကကြာတော်မူ၏ H8085	အ -သူ-သို့ H0413	အ -နှင့်-သူ-ကို-အစွဲယူသဓအခါ-၌ H7768	အ -သူ-မှ	အ -သူ-၏-မျက်နှာ-ကို H6440	အ ဂုဏ်ဿထား၏ H5641
---	--	---	-------------	---	---

အကြောင်းမူကား၊ နိမ့်ချလျက်ရှိသောသူ၏ နိမ့်ချသဓအဖွဲ့ကို မထိမဲ့မပြုပြန်မူသည်မဟုတ်။ မျက်နှာတော်ကိုမလွဲ၊ အစွဲယူသဓအခါ နားထောင် တော်မူပြီ။

အ ဖြေစုံစမ်းမဏဿ H5088	အ -ငါ-၏-သစုစာ-များ-ကို H5088	အ -များစွာ	အ -ပရိသတဿ-၌ H6951	အ -ငါ-၏-ချီးမွမ်းခြင်း H8416	အ -ကိုယ်တော်-မှ H0854	အ -သူ-ကို-ကကြာဿရံသူ-များ H3373	အ -ရှေ့-၌ H5048
---	--	---------------	---	--	---	--	---------------------------------------

အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကကြာရံသဓ သူတို့ရှေ့မှာ၊ သစုစာဂတိထားသည်အတိုင်း သစုစာဝတ်ကို ဖြေပါမည်။

အ ယဟေဓဝါ-ကို H3068	အ ချီးမွမ်းကမြဏဿ	အ -နှင့်-ဝစာယမဏဿ H7646	အ -နိမ့်ချသူ-များ H6035	အ စားကမြဏဿ H0398
အ -ထာဝရ-သို့ H5703	အ -သဿတို့-၏-နှလုံးသား-များ H3824	အ အသကဿရံမဏဿ H2421	အ -သူ-ကို-ရှာဖွေသူ-များ H1875	

နိမ့်ချလျက်ရှိသော သူတို့သည် ဝစာစားရကငြိမ်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်း ကငြိမ်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမကြား ဖြည့်ရလိမ့်မည်။

အ အလုံးစုံ- H3605	အ ယဟေဓဝါ H3068	အ -ယဟေဓဝါ-သို့ H0413	အ -နှင့်-ပန္နဿလညဿမဏဿ H7725	အ သတိရမဏဿ H2142
အ -ကိုယ်တော်-၏-မျက်နှာ-မှ H6440	အ -နှင့်-ကိုယ်တော်-၏-ရှေ့-၌-ကို-နှင့်-ရိုခိုးမဏဿ H7812	အ -မကြာကြီး H0776	အ -မကြာကြီး-၏-စွန်း-များ	
	အ -လူမျိုး-များ	အ -အမျိုး-များ-၏ H4940	အ အလုံးစုံ- H3605	

အကျွန်ုပ်တို့သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကကြာရံသဓ သူတို့ရှေ့မှာ၊ သစုစာဂတိထားသည်အတိုင်း သစုစာဝတ်ကို ဖြေပါမည်။

မကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲကပြီမည်။ လူ့အမျိုးအနွယ် ပေါင်းတို့သည် ရှုတော်၌ ကိုးကွယ်ကပြီမည်။

:ဝါးဒဲ	လဲယဲဒါ	ကဲဒါလဲကဲ	ကဲကဲ	ဒဲ	28
-လူမျိုး-များ-၌	-နှင့်-အုပ်သယံဇာတ	-ထို-နိုငံသင်	-ယဟေဓဝါ-သို့	အဘယ်ကပြောဆိုသော်-	
	H4910	H4410	H3068		

အကခြင်းမူကား၊ ထာဝရဘုရားသည် စိုးစံ ပိုင်တော်မူ၏။ လူ့မျိုးတို့ကို မင်းပြုတော်မူ၏။

-လဲ	ဝဲကဲ	ဝဲဒဲ	ကဲ	ဝဲယဲ	-လဲ	ဝဲကဲ	ဝဲဒဲ	29
အလုံးစုံ-	ကုန်သကွဲမဏဿ	-သူ-၏-ရှု-၌	-မကြီး	-ဆီဝသူ-၏	အလုံးစုံ-	-နှင့်-ရှိခိုးကခြာ	စားကခြာ	
H3605	H3766	H6440	H0776	H1879	H3605	H7812	H0398	
:ကဲ	အသကဿရူငဏဏ	မ-	ဝဲဒဲ	ဝဲယဲ	ဝဲဒဲ	ဝဲကဲ		
	H2421	H3808	H5315	-ဖုနဿ	-ဖုနဿ-သို့-ဆင်းသူ-များ	H3381		

မကြီးပြီမှာ ကပြီဝသဒသူအပေါင်းတို့ သည် စား၍ကိုးကွယ်ကပြီမည်။ ကိုယ်အသက်ကိုမစောင့် နိုင်။ မမြဲနှင့်သို့ဆင်းရဲသဒသူအပေါင်းတို့သည်လည်း၊ ရှုတော်၌ ညွတ်ပြတ်ဝပ်တွားကပြီမည်။

:ကဲ	ဝဲကဲ	ဝဲဒဲ	ဝဲကဲ	ဝဲဒဲ	ဝဲကဲ	30
-မျိုးဆကဿ-သို့	-သဒဿ-သို့	ပပြောခြင်းခံမဏဿ	-သူ-ကို-အမှပပြုဏဿ	-အမှ		
H1755	H0136		H5647	H2233		

သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုဖွဲ့၊ လူ့အစဉ်အဆက်တို့သည် ထာဝရဘုရား၏ သိတင်းတော်ကို ကပြီရကပြီမည်။

ဝဲဒဲ	ဝဲဒဲ	ဝဲကဲ	ဝဲကဲ	ဝဲဒဲ	31
-မွေးဖွားလာသဒ	-လူမျိုး-သို့	-သူ-၏-ဖပြောခြင်းမတဿခင်း-ကို	-နှင့်-ပပြောမဏဿ	လာမဏဿ	
H3205		H6666	H5046	H0935	
			:ကဲ	ဒဲ	
			ပပြောပဿ၏	အဘယ်ကပြောဆိုသော်-	

ဤသို့စီရင်တော်မူပြီး သူတို့သည်ပေါ်လာ၍၊ တရားသဒအမှတော်ကိုဘွားသဒလူမျိုးအား ဘော်ပြုကပြီမည်။